



• I န၊ <ma'> ① 緬文第二十五个字母，名称为မ ② 女性，雌兽，母兽 ③ (合) 大的，主要的，主体部分：အိမ် ~ 正屋 / လမ်း ~ 大路 / ရွာ ~ 大村(或中心村) / မြို့ ~ 市中心 / မြစ် ~ 主流 ④ 对平辈女性的称呼，加在名字前，如：~ တင်တင် 玛丁丁 ⑤ 泛指女性，对女性的简称：ကျား ~ ပျိုအိုမရွေး 不分男女老少 ⑥ (合) 女，母的，雌性的，阴性的：အိမ်ရှင် ~ 家庭主妇 / ဆရာ ~ 女教师 / နွား ~ 母牛 / ဓာတ်ဖိုဓာတ် ~ 阳电阴电 ⑦【数】高，即 အမြင့် 的略写 ⑧ 佛本生故事 မဟော်သဓာဇာတ် 的略语 ⑨ 单数，奇数：ဝက်ကန်းလား ~ ကန်းလား။ 是偶数还是奇数？⑩ 緬旧式大木车轮的中间部分，(参见ဝပ်ပုံ)

II မ၊ <ma'> (母鸡或母狗等常带着一群小鸡或小狗) 窝，群，次：ကြက်တဲ ~ 一窝鸡 / မိုးတဲ ~ နှစ် ~ လောက်လည်းရွာပြီးခဲ့လေပြီ။ 下了一两场雨。 III က၊ <ma'> ① 举，抬，扶：အလေး ~ သည်။ 举重。 / ဘယ်သူ ~ နိုင်မည်နည်း။ 谁能举起来？ ② 保佑，帮助：ဘုရား ~ သည်။ 佛陀保佑(老天保佑)。③ 偷：နွားအုပ်ကိုသူခိုး ~ သွားသည်။ 贼把牛偷走了。④ 统率，率领，带领：ကြည်းကြောင်းကို ~ ရှေ့လိုက်တော်မူ၏။ 统率陆军。⑤ 看守，守护，护送：ဆိတ်အုပ်ကို ~ ရှေ့ဆိတ်ကျောင်းထွက်သွား၏။ 赶着羊群去放牧。⑥ (喻) 给予重视，器重：သားဦးကလေးဆိုတော့တအိမ်လုံးဝိုင်း ~ ဦးမှာပေါ့။ 因为是头一个孩子，当然全家都当宝贝罗！ / စာတည်းစာ ~ ဆရာ 审校 IV ကဝ၊ <m-> ① 表示否定的副词，它可以与许多词组成不同的句型，如：မ...ချေ 不...，没有...；မသွားချေ။ 没去。 / သူမသိချေ။ 他不知道。မ...နဲ့ 别...；မလာနဲ့။ 别过来！ / တရွပ်ရွပ်ငိုမနေနဲ့။ 别抽抽搭搭地哭个不停。မ...နှင့်။ (မ... နဲ့ 的书面体) ထိုသို့မလုပ်နှင့်။ 别那样干。မ...နှင့်တော့။ 别...了！ မသွားကြနှင့်တော့။ 别去了！ မ...နှင့်ဦး။ 先别...了！ အလျင်မလိုနှင့်ဦး။ 先别急！ / မသွားနှင့်ဦး။ 先别去！ မ...ပါ။ 没有...；ကျွန်တော်မပြောပါ။ 我没有说。မ...ပါစေနှင့်။ 别让...，不要使...。သူမသိပါစေနှင့်။ 别让他知道！ မ...ပါစေနှင့်တော့။ 别再让...；သူများဆုံးရှုံးနိုင်နာစေခြင်းကိုမဖြစ်ပါစေနှင့်တော့။ 别再让别人受到损害。မ...ပေ။ 不...；မဟုတ်ပေ။ 不是...ပေါင်။ 不...，没有...；မသိပေါင်။ 不知道。 / မဝယ်ပေါင်။ 没有买(或不买)。မ...ပြီ။ 再不...了；သူ ထံသို့မသွားတော့ပြီ။ 再也不去他那里了。မ...ဖူးဘူး။ 未曾...过；ကြားလည်းမကြားဖူးဘူး၊ မြင်လည်းမမြင်ဖူးဘူး။ 从未听说过，

也未见过。မ...ဘူး။ 不...，没有...； နင်ပြောတာမမှန်ဘူး။ 你说的不对。မ...ရ။ 不许...，不准，禁止：ဆေးလိပ်မသောက်ရ။ 不准吸烟！ / နောင်သည်ကဲ့သို့မပြုမကျင့်ရ။ 以后不许这样干！ မ...လင့်။ 不要...； မုသားမပြောလင့်။ 不要撒谎！ မ...သေး။ 还没...； သူစား၍မပြီးသေး။ 他还没吃完。မ...အံ့သတည်း။ 将不会...； သူသည်ဤအရပ်၌မနေအံ့သတည်း။ 他不会住在这个地方。② 放在重叠动词(或形容词)之间，表示不管...： ဟုတ်ဟုတ်မဟုတ်ဟုတ် 不管是不是 / သိသိမသိသိ 不管知道不知道 V ဝ၊ 口语疑问句中表示将来时间，是 မည် 的缩写： သွား ~ လား။ 要去吗？

မက ကဝ၊ <m-ka'> 不止，超过： ဤတက္ကသိုလ်ကျောင်းတွင်၌၂၅၄ ပေါင်း၂၅၄ ~ ရှိသည်။ 这个大学不止有25个系。

မကရ န၊ <m-k-ra'> [巴] ① = မကန်း ② = မကာရ မကရပျူဟာ န၊ <m-k-ra' byu ha> [军] (一种布阵的兵法) 鱼鳞阵

မကာ န၊ <m-ka> 假琥珀，人造琥珀。

မကာရ န၊ <m-ka ra'> [巴]【緬天】十二黄道宫之一，摩羯宫(星座)，相当于缅历十月

မကာရလောပ န၊ <ma' ka ra' law: pa'> [巴] 万能者，学识渊博者： ~ ဆရာတော် 万能法师

မကာအို န၊ <m-ka o> 澳门

မကား န၊ <m-ka:> 母牛，奶牛，母兽

မကဲ န၊ <m-ge:> = မဲ

မကော ဝ၊ <m-gaw:> (语气助词) 真是...； ဒီကောင်းလေးဆော့ရန် ~ ။ 这小家伙真淘气！

မကောမက ကဝ၊ <m-kaw: m-ka'> = ဝကောဝက

မကောမဝမ်း ကဝ၊ <m-kaw: m-hwan:> 不高不低

မကွို န၊ <m-go> = မဂို

မကင်းတရား န၊ <m-kin: t-ya:> 因果关系，连带关系

မကင်းရာမကင်းကြောင်း န၊ <m-kin: ya m-kin: gyaun:> ① 有关联的事情 ② 有关系有交情的人

မကောင်းဆိုးဝါး န၊ <m-kaun: hso: wa:> 妖魔，牛鬼蛇神，魑魅魍魉

မကောင်းတရောင်း ကဝ၊ <m-kaun: d-yaun:> 不好，很次，粗糙： ငါကို ~ ထင်ချင်ထင်ကြပါစေ။ (他们)认为我不好就坏吧。 / ~ လုပ်သည်။ 做得很粗。

မကောင်းတတ် နဝ၊ <m-kaun: dat> 怕影响不好，过意不